

ကလေးများအတွက် ဆုတောင်းပဋိညာဉ်

ကျေးဇူးတော်

အဘဘုရား၊ ကျွန်ုပ်ကို ချစ်တော်မူသည့်အပြင်
ကိုယ်တော်၏ ရင်သွေးတဦး ဖြစ်ခွင့် ရသည့်အတွက်
ကျေးဇူးတော်ကို ချီးမွမ်းပါ၏။

ချစ်ခြင်းမေတ္တာ

ကိုယ်တော်ကို ချစ်ပြီး မိန့်တော်မူသမျှအတိုင်း
နာခံလိုက်လျှောက်နိုင်စေရန် မစတော်မူပါ။

ကရုဏာတော်

ကိုယ်တော် ကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့
အခြားသူများအပေါ် ချစ်နိုင်ရန် မစတော်မူပါ။

နောင်တရခြင်း

ကျွန်ုပ်၏ အပြစ်များအတွက် တောင်းပန်ပါ၏။ ကျွန်ုပ်ကို
သန့်ရှင်းစင်ကြယ်စေတော်မူပါ။

ချီးမွမ်းကိုးကွယ်ခြင်း

စိတ်နှလုံးပါလျက် ကိုယ်တော်ကို
ချီးမွမ်းထောမနာပြုပါမည်။

ဆက်ကပ်အပ်နှံခြင်း

သခင်ယေရှုဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်၏
အရှင်သခင် ဖြစ်တော်မူပါ၏။ ကျွန်ုပ် သွားရာလမ်းကို
ပဲ့ပြင်တော်မူပါ။

ခိုလှုံကိုးစားခြင်း

ကျွန်ုပ်အတွက် ကိုယ်တော်၏ အကြံအစည်တော်များကို
သိရှိနားလည်နိုင်ရန် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်
ပြည့်ဝစေတော်မူပါ။

ပုံသက်သေပြခြင်း

ကိုယ်တော်၏ ကျေးဇူးတော်၊ သမ္မာတရားနှင့်
ဖြောင့်မတ်စွာ တရားစီရင်ခြင်းအတွက် ကျွန်ုပ်ကို
သံတမန်တဦး ဖြစ်စေတော်မူပါ။

တပည့်တော်ဖြစ်ခြင်း

ကိုယ်တော်၏ ဘုန်းတော်အတွက်၊ အခြားသူများ
ကိုယ်တော်နောက်သို့ လိုက်လျှောက်စေရန်အတွက်
ကျွန်ုပ်ကို အသုံးပြုတော်မူပါ။

ပိုင်သအုပ်စိုးတော်မူခြင်း

သခင်ယေရှုဘုရား၏ နာမတော်မြတ်၌ ဆုတောင်းပါ၏။
အာမင်။

အတူတကွ သခင်ယေရှု၏ နောက်တော်သို့ လိုက်ခြင်း
theprayercovenant.org/children

အလွတ်ကျက်ရန် ကျမ်းချက်များ

ပျောက်သော သိုးဥပမာ • လူ ၁၅:၁-၇ | ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ရမည့်အကြောင်း ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ (၁ ယော ၃:၁)

အာဗြဟံအကြောင်း • က ၁၂:၁-၅ | သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့ဟူသော ပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်း ဖြစ်၏။ (မ ၂၂:၃၇၊ ၃၈)

ကောင်းသော ရှမာရိ • လူ ၁၀:၂၅-၃၇ | ငါ့ပညတ်ဟူမူကား ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည် အချင်းချင်း ချစ်ကြလော့။ (ယော ၁၅:၁၂)

ဆိုးညစ်သောကျွန် ဥပမာ • မ ၁၈:၂၁-၃၅ | ဒုစရိုက်အညစ်အကြေးကို အကုန်အစင် ဆေးကြော၍ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။ (ဆာ ၅၁:၂)

ခရစ္စမတ်အကြောင်း • လူ ၂:၁-၁၀ | အိုထာဝရဘုရား ကျွန်ုပ်သည် စိတ်နှလုံး အကြွင်းမဲ့ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဖွယ်သော အမှုတော်ရှိသမျှတို့ကို ပြည့်စုံပါမည်။ (ဆာ ၉:၁)

ပေတရု၏ မပြည့်စုံခြင်း • လူ ၂၂:၅၄-၆၂ | ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ် လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ (လူ ၉:၂၃)

ဥပဇ္ဈာယ်ဆရာ • ယော ၁၄:၁၅-၃၁ | ဝိညာဉ်တော်နှင့် ပြည့်စုံလျက် ရှိကြလော့။ (ဧ ၅:၁၈ ခ)

သခင်ယေရှုနှင့် ကလေးသူငယ်များ • မ ၁၈:၁-၆ | နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍ ခမည်းတော်၌ တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ (ယော ၁:၁၄)

တာရှုမြို့သား ရောလုမှ ပေါလု ဖြစ်သွားခြင်း • တ ၉:၁-၂၂ | သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗဟိုစံကို ပေးကြလော့။ (မ ၂၈:၁၉)

မျက်စိကန်းသော ဗာတိမံ • မာ ၁၀:၄၆-၅၂ | ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူ၏။ (ဖိ ၂:၉)

